



**MILWAUKEE
PUBLIC SCHOOLS**

HOMELESS EDUCATION PROGRAM
Department of Specialized Services
5225 W. Vliet Street, Room 138
Milwaukee, WI 53208
(414) 475-8911

ချစ်ခင်ရပါသော မိဘ/အုပ်ထိန်းသူ/အသက်ကြီးသူများအား
ပြုစုစောင့်ရှောက်သူ/အဖော်မလိုသည့် လူငယ်များ ခင်ဗျာ-

ဤစာသည် McKinney-Vento အိုးမဲ့အိမ်မဲ့ ကူညီရေး အက်ဥပဒေ (အိုးမဲ့အိမ်မဲ့ ကလေးများနှင့် လူငယ်များအတွက် စာတန်းထိုး B-ပညာရေး) အောက်တွင်ရှိသော သင်၏အခွင့်အရေးများကို ရှင်းပြထားပါသည်။ ပေးထားသော အချက်အလက်များသည် ကျောင်းသား၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ဤစာတွင်ပါရှိသော အချက်အလက်များနှင့် ပတ်သတ်၍ သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိပါက ကျောင်းလူမှုရေး ဝန်ထမ်း သို့မဟုတ် ကျောင်းအုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေးတိုင်ပင်ပါ။ နောက်ထပ် အကူအညီ လိုအပ်ပါက၊ အိုးမဲ့အိမ်မဲ့များအတွက် ပညာရေးအစီအစဉ်(HEP)ရုံးကို (414) 475-8911 တွင် ဖုန်းခေါ်ဆိုပါ။

ရိုးသားစွာဖြင့်၊

Milwaukee အစိုးရကျောင်းများ

အိုးမဲ့အိမ်မဲ့ဆိုတာ ဘယ်သူတွေလဲ။

McKinney-Vento အိုးမဲ့အိမ်မဲ့ ပညာရေး အကူအညီပေးရေး အက်ဥပဒေအရ၊ အောက်ပါအခြေအနေတို့တွင် သင့်အား အိုးမဲ့အိမ်မဲ့အဖြစ် ထည့်သွင်းစဉ်းစားပါမည်-

- စီးပွားရေး သို့မဟုတ် အခြားအခက်အခဲများကြောင့် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် နေထိုင်သည့် အိမ်ရာကို (နှစ်ဆထပ်တိုး) မျှဝေနေထိုင်ခြင်း
- ယာယီ နေထိုင်ရာနေရာ၊ ရွှေ့ပြောင်းနေထိုင်မှု အစီအစဉ်၊ ဟိုတယ်/မိုတယ်၊ သို့မဟုတ် စခန်းချနေရာတွင် နေထိုင်ခြင်း
- လမ်းမပေါ်၊ ကားအတွင်း၊ စွန့်ပစ်ထားသော အဆောက်အအုံဟောင်းတစ်ခုတွင် သို့မဟုတ် အခြားမလုံလောက်သော နေရာနေရာများ၌ နေထိုင်ခြင်း

အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ကျောင်းသားများ၏ အခွင့်အရေး-

McKinney-Vento အိုးမဲ့အိမ်မဲ့ ပညာရေးကူညီမှု အက်ဥပဒေသည် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျောင်းသားများ၊ ကျောင်းနေအရွယ်နှင့် မူကြိုအရွယ် ကလေးသူငယ်များအားလုံး အတားအဆီးမရှိ၊ အခမဲ့သင်ကြားနိုင်သော ပညာရေးကို ရရှိရန် အခွင့်အရေးရှိသည်။ အထူးသဖြင့်၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျောင်းသားများတွင် အောက်ပါ အခွင့်အရေးများ ရှိသည်-

- မည်သည့်နေရာတွင်နေထိုင်သည်ဖြစ်စေ (ယာယီ နေထိုင်ရာနေရာ၊ ဟိုတယ် စသည်) ကျောင်းသို့ တက်ရောက်နိုင်သည်
- ကျောင်းသား၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်စေနိုင်ပြီး မိဘ/အုပ်ထိန်းသူ/အဖော်မလိုသည့် လူငယ်၏ ရွေးချယ်မှုအရ သူတို့အိမ်ရာ (မူလကျောင်း) မဆုံးရှုံးခင် သူတို့တက်ရောက်ခဲ့သည့် ကျောင်းတွင် ဆက်လက် တက်ရောက်နေနိုင်သည်။ အကယ်၍ သူတို့၏ရွေးချယ်မှုကို အသိအမှတ်မပြုပါက၊ ၎င်းဆုံးဖြတ်ချက်နှင့် ထိုဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်ကို စာဖြင့် ရေးသား အသိပေးရမည် ဖြစ်သည်။ ဆုံးဖြတ်ချက်သည် သူတို့၏ဆန္ဒနှင့် မကိုက်ညီပါက အယူခံဝင်နိုင်သည်။
- အကယ်၍ ကျောင်းသား၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်စေနိုင်လျှင်၊ သူတို့အိမ်ရာ မဆုံးရှုံးမီ နောက်ဆုံး တက်ရောက်ခဲ့သောကျောင်း သို့မဟုတ် မူလကျောင်းနေရာသို့ သယ်ယူပို့ဆောင်ရေးကို လက်ခံရရှိနိုင်ပါသည်
- ကျောင်းမှတ်တမ်းများ၊ ဆေးမှတ်တမ်းများ၊ ကာကွယ်ဆေးထိုး မှတ်တမ်းများ သို့မဟုတ် အဖော်မလိုသည့် အိုးမဲ့အိမ်မဲ့ လူငယ်များအတွက် မိဘ၏ခွင့်ပြုချက် စသည့် ကျောင်းအပ်ရန်အတွက် ပုံမှန်လိုအပ်သော စာရွက်စာတမ်းများ မရှိသည့်တိုင်၊ ကျောင်းသို့ ချက်ချင်း စာရင်းသွင်းအပ်နိုင်သည်
- လိပ်စာ သို့မဟုတ် နေထိုင်ခွင့် အထောက်အထားမရှိဘဲ ကျောင်းသို့ စာရင်းသွင်းအပ်နိုင်သည်
- အငြင်းပွားမှု ဖြေရှင်းနေစဉ် သို့မဟုတ် အယူခံဝင်နေစဉ် အတွင်း၌ပင် ရွေးချယ်ထားသော ကျောင်းသို့ စာရင်းသွင်း၍ တက်ရောက်နိုင်သည်
- ကျောင်းသို့တက်ရောက်ပြီး ၎င်းတို့၏ သက်တူရွယ်တူများကဲ့သို့ ကျောင်းလှုပ်ရှားမှုများနှင့် အစီအစဉ်များတွင် ပါဝင်နိုင်သည်
- အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျောင်းသားများအား ခွဲခြားမထားရပါ
- အထူးအစီအစဉ်များ (အထူးပညာရေး၊ အန္တရာယ်ရှိသော၊ ပါရမီရှင်များနှင့် ပါရမီရှိသူ စသည်တို့)ကို သူတို့၏ သက်တူရွယ်တူများနှင့် အတူတူပင် သင်ကြားခွင့်ရှိသည်

အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျောင်းသားများအတွက် ရရှိနိုင်သော ဝန်ဆောင်မှုများ-

ပညာရေး အတားအဆီးများကို ဖယ်ရှားရန်၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျောင်းသားများအတွက် ဝန်ဆောင်မှုများစွာ ရရှိနိုင်သည်။ ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ် မူတည်၍ ဤဝန်ဆောင်မှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-

- ကျောင်းသား၏ မူလကျောင်းနေရာသို့ သယ်ယူပို့ဆောင်ရေး
- ကျောင်းမှ အစားအစာ အာဟာရ အစီအစဉ်များ
- ကျောင်းထောက်ပံ့ရေးများနှင့် အခကြေးငွေများ
- ကျောင်းအစီအစဉ်များ မစတင်မီနှင့် ပြီးဆုံးပြီးနောက်
- သင်ခန်းစာ အစီအစဉ်များ
- ကျောင်းအပ်နှံရေး အကူအညီ
- မူကြို/အစောပိုင်းပညာရေး ဝန်ဆောင်မှုများ
- ESL ဝန်ဆောင်မှုများ
- ဘာသာပြန် ဝန်ဆောင်မှုများ
- ကျောင်းကျန်းမာရေး ဝန်ဆောင်မှုများ
- ခေါင်းစဉ်-၁ ဝန်ဆောင်မှုများနှင့် အစီအစဉ်များ
- မသန်စွမ်းသော ကျောင်းသားများအတွက် အထူးပညာရေး/အစီအစဉ်များ
- အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ အစီအစဉ်များ
- အခြားရွေးချယ်စရာနှင့် အန္တရာယ်ရှိသော အစီအစဉ်များ
- ပါရမီရင်များနှင့် ပါရမီအစီအစဉ်များ
- အသိုင်းအဝိုင်း ရင်းမြစ်များကို လွှဲပြောင်းပေးခြင်း

ကျောင်းသား နေရာချထားရေးတွင် အငြင်းပွားမှုအတွက် လုပ်ငန်းစဉ်-

ကျောင်းနေရာချထားမှုနှင့် ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မိဘ/စောင့်ရှောက်သူ သို့မဟုတ် အဖော်မလိုသည့် လူငယ်များသည် အွန်လိုင်း အငြင်းပွားမှု ဖြေရှင်းရေးပုံစံတွင် ဖြည့်ရမည်

<https://mps.milwaukee.k12.wi.us/en/Families/Family-Services/Dispute-Resolution-Form.htm#form> .

အသုံးပြုသူ ဝန်ဆောင်မှုဌာနနှင့် ဝန်ထမ်းက အွန်လိုင်းပုံစံကို ဖြည့်ရာတွင် သင့်အားကူညီနိုင်သည် သို့မဟုတ် အွန်လိုင်း တိုင်ကြားမှုပုံစံကို မဖြည့်မီ သင်နှင့် စကားပြောဆိုနိုင်သည်။ တိုင်ကြားချက်ကို သက်ဆိုင်ရာ နေရာသို့ ပို့ပေးလိမ့်မည်ဖြစ်ပြီး သင်၏စိုးရိမ်မှုများနှင့် ပတ်သက်၍ သင့်အား ဆက်သွယ်ပါလိမ့်မည်။ အိုးမဲ့အိမ်မဲ့အား ညှိနှိုင်းဆောင်ရွက်ပေးသူသည် အချက်အလက်ပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချပြီး အငြင်းပွားသူအား ဆုံးဖြတ်ချက်မိတ္တူတစ်စောင် ပေးပို့ပါမည်။ ကျောင်းသားအနေဖြင့် အငြင်းပွားမှု ပြေလည်သွားသည်အထိ ရွေးချယ်သောကျောင်းတွင် တက်ရောက်ခွင့် ရှိသည်။ ပြည်သူ့ညွှန်ကြားမှု ဦးစီးဌာနရှိ အိုးမဲ့အိမ်မဲ့ ကလေးငယ်များနှင့် လူငယ်များ ပညာရေးဆိုင်ရာ ပြည်နယ်ညှိနှိုင်းရေးမှူးနှင့် ဆက်သွယ်ခြင်းဖြင့် အယူခံဝင်ခြင်းကို စာရင်းသွင်းနိုင်သည် (ဆက်သွယ်ရမည့် အချက်အလက်များ အောက်တွင် ပါရှိသည်)။ အိုးမဲ့အိမ်မဲ့နှင့် မသက်ဆိုင်သော အငြင်းပွားမှုများအတွက် အခွင့်အရေးများ၊ တာဝန်များနှင့် စည်းကမ်းများဆိုင်ရာ MPS မိဘ/ကျောင်းသား လက်စွဲစာအုပ်ကို ကျေးဇူးပြု၍ ကိုးကားဖတ်ရှုပါ။

အရင်းအမြစ်များနှင့် သတင်းအချက်အလက်

IMPACT 2-1-1

အွန်လိုင်းအရင်းအမြစ် လမ်းညွှန် နှင့် တိုက်ရိုက်ပြောဆိုခြင်း- www.211wisconsin.communityos.org

ဖုန်း- 211 ♦ (414) 773-0211 ♦ အခမဲ့ ခေါ်ဆိုခြင်း- 1-866-211-3380

စာသား- စာသား ဇစ်ကုဒ်ပို့ပါ TXT-211 (898211)

အိုးမဲ့အိမ်မဲ့ ကလေးများနှင့် လူငယ်များ ကျောင်းပညာရေးအတွက် အမျိုးသား အစည်းအရုံး
ဝဘ်ဆိုဒ်- www.naehcy.org ♦ ဖုန်း- (612) 430-6995 ♦ အီးမေးလ်- info@naehcy.org

အိုးမဲ့အိမ်မဲ့ ပညာရေးအတွက် အမျိုးသားစင်တာ
ဝဘ်ဆိုဒ်- www.nche.ed.gov ♦ ဖုန်း- 1-800-308-2145 ♦ အီးမေးလ်- homeless@serve.org

ကျောင်းနှင့်အိမ် ချိတ်ဆက်ရေး
ဝဘ်ဆိုဒ်- www.schoolhouseconnection.org
ဖုန်း- (202) 364-7392 ♦ အီးမေးလ်-info@schoolhouseconnection.org

Wisconsin ပြည်သူ့ညွှန်ကြားမှု ဦးစီးဌာန
အိုးမဲ့အိမ်မဲ့ ကလေးများနှင့် လူငယ်များ ပညာရေးအတွက် ပြည်နယ်ညှိနှိုင်းရေးမှူး
ဝဘ်ဆိုဒ်- www.dpi.wi.gov/homeless ♦ ဖုန်း- (608) 267-1284